

□ စီစဉ်သူ၏ မေတ္တာစကား	က
၁။ ပျော်စရာအစစ်ရဲ့ တည်ငြိမ်ရာ	၁
၂။ ပျော်ရွှင်မှုနဲ့ အန္တရာယ်	၉
၃။ မပျော်မရွှင် ဖြစ်နေသူများ၏ အတွေး	၁၈
၄။ ပျော်ရွှင်မှုနှင့် ပေါင်းသင်း ဆက်ဆံရေး	၂၇
၅။ စာရိတ္တရဲ့ စွမ်းရည်	၃၆
၆။ ရှက်ရွံ့အားငယ်တဲ့စိတ်	၄၄
၇။ စိတ်ကျေနပ်စွာ အလုပ်လုပ်ပါ	၅၃
၈။ အကြောက်တရား၏ အရိပ်များ	၆၁
၉။ စိတ်၏ဟန်ချက်	၆၉
၁၀။ သက်ရှည် ကျန်းမာ နေတတ်ပါ	၇၆
၁၁။ မတူခြင်းတန်ဖိုး	၈၄
၁၂။ ကောင်းမြတ်သော ဝါသနာ	၉၁
၁၃။ ထို့ကြောင့် ဆင်ခြင် ဝမ်းနည်းပါ	၉၈
၁၄။ ဝမ်းနည်းပူဆွေးပါ။ ပြီးတော့ ဖျောက်ဖျက်ပါ	၁၀၆
၁၅။ အထီးကျန်	၁၁၄
၁၆။ စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့	၁၂၁